

- ❖ နှစ်တစ်နှစ်အတွင်း ရောင်းချသည့် အခြေပစ္စည်းတန်ဖိုး ကျပ်သိန်း ၁၀၀ ထက်မပိုလျှင် မြတ်စွန်းငွေရရှိစေကာမူ ဝင်ငွေခွန် မကျသင့်ပါ။
- ❖ ပြည်တွင်းထုတ်လုပ်မှုကို အခြေခံသည့် အသစ်ထူထောင်သော အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ(သို့မဟုတ်) အသေးစား စက်မှုလက်မှုလုပ်ငန်းများအတွက် လုပ်ငန်းစတင်သည့်နှစ် အပါအဝင်တစ်ဆက်တည်း သုံးနှစ်ကာလအတွင်း နှစ်တစ်နှစ် စုစုပေါင်း အသားတင်အမြတ်ဝင်ငွေ ကျပ်သိန်း ၁၅၀ အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသည်။ ကျပ်သိန်း ၁၅၀ ထက်ပိုမို ပါက ပိုမိုရရှိသော အသားတင်အမြတ်ပေါ်တွင်သာ ဝင်ငွေခွန် စည်းကြပ်ပါမည်။

အခွန်နှုန်းထားများ

❖ လစာ၊ သက်မွေး၊ စီးပွားနှင့်အခြားရလမ်းများမှဝင်ငွေ

စဉ်	အခွန်စည်းကြပ်ရန် ဝင်ငွေအလွှာ		ဝင်ငွေခွန် နှုန်း
	ကျပ်(မှ)	ကျပ်(ထိ)	
၁	၁	၂,၀၀၀,၀၀၀	၀ %
၂	၂,၀၀၀,၀၀၁	၁၀,၀၀၀,၀၀၀	၅ %
၃	၁၀,၀၀၀,၀၀၁	၃၀,၀၀၀,၀၀၀	၁၀ %
၄	၃၀,၀၀၀,၀၀၁	၅၀,၀၀၀,၀၀၀	၁၅ %
၅	၅၀,၀၀၀,၀၀၁	၇၀,၀၀၀,၀၀၀	၂၀ %
၆	၇၀,၀၀၀,၀၀၁ နှင့်အထက်		၂၅ %

ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ခြင်း

❖ မြတ်စွန်းငွေ(ညီမျှကျပ်)	ဝင်ငွေခွန်နှုန်း
သန်းပေါင်း(၁၀၀,၀၀၀)အထိ	၄၀ %
သန်းပေါင်း(၁၀၀,၀၀၀)မှ(၁၅၀,၀၀၀)အထိ	၄၅ %
သန်းပေါင်း(၁၅၀,၀၀၀)နှင့်အထက်	၅၀ %

❖ စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေ

စဉ်	ဝင်ငွေ(ကျပ်)		ဝင်ငွေခွန် နှုန်း
	မှ	ထိ	
၁	၁	၃၀၀,၀၀၀,၀၀၀	၃ %
၂	၃၀၀,၀၀၀,၀၀၁	၆၀၀,၀၀၀,၀၀၀	၅ %
၃	၆၀၀,၀၀၀,၀၀၁	၁,၀၀၀,၀၀၀,၀၀၀	၁၀ %
၄	၁,၀၀၀,၀၀၀,၀၀၁	၃,၀၀၀,၀၀၀,၀၀၀	၁၅ %
၅	၃,၀၀၀,၀၀၀,၀၀၁ နှင့်အထက်		၃၀ %



အသေးစိတ်သိရှိလိုပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး (ရန်ကုန်)၊ အမှတ်- ၁၂၈/၁၃၂၊ (ဒုတိယထပ်နှင့်တတိယထပ်)၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်) ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(နေပြည်တော်)၊ ရုံးအမှတ်-၄၆၊ ဖုန်း- ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၄၄ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)၊ ၆၅ လမ်း၊ ၂၂x၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း-၀၂-၄၀၃၀၁၉၂၊ ၀၂-၄၀၃၀၆၃၈ ၊ ၀၂-၄၀၃၀၆၃၉ သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ လက်ကမ်းစာစောင်နှင့် ပုံစံများကိုလည်း Download ရယူနိုင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန



အခွန်ထမ်းအမျိုးအစားများနှင့်ဝင်ငွေခေါင်းစဉ်အလိုက်
ကျသင့်ဝင်ငွေခွန်နှုန်းထားများ



ပြည်တွင်းအခွန်များဦးစီးဌာန
ရုံးအမှတ်(၄၆)၊ နေပြည်တော်
[https://www.ird.gov.mm](http://www.ird.gov.mm)

“ Tax by the Law, Service by our Heart ”

၂၀၂၅ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ အခွန်ထမ်းအမျိုးအစားနှင့်ဝင်ငွေခေါင်းစဉ်အလိုက် ကျသင့်ဝင်ငွေခွန်နှုန်းထားများ

စဉ်	အခွန်ထမ်းအမျိုးအစား	လစာ	သက်မွေး	စီးပွား	အခြား	ပစ္စည်းငှားရမ်းခ	အခြေပစ္စည်းမှ မြတ်စွန်းငွေ	စကလက	မှတ်ချက်
၁	ပြည်တွင်းနေနိုင်ငံသား (က) တစ်ဦးချင်းပုဂ္ဂိုလ်	စုစုပေါင်းလစာဝင်ငွေမှ ပုဒ်မ၆နှင့်၆-ကအရ နုတ်ပြီးကျန်ငွေအပေါ် ၀ % မှ ၂၅ % ထိ	စုစုပေါင်းဝင်ငွေ(အသားတင်အမြတ်)မှ ပုဒ်မ၆နှင့် ၆-က အရ နုတ်ပြီး ကျန်ငွေအပေါ် ၀ % မှ ၂၅ % ထိ			ငှားရမ်းခရငွေမှ ပုဒ်မ၆နှင့်၆-က အရ နုတ်ပြီး ၁၀%	မြတ်စွန်းငွေပေါ် ၁၀ %	၀ယံယူ/ တည်ဆောက်/ ရယူ/ အသစ်တည်ထောင်/ထပ်မံတိုးချဲ့ အသုံးပြုသည့်ဝင်ငွေအပေါ် ၃ % မှ ၃၀ % ထိ	သက်မွေး၊စီးပွား၊အခြားပေါင်းစည်းကြပ်ရမည်။ လစာ၊ပစ္စည်း၊ အခြေ၊ စကလကသီးခြားစည်းကြပ်ရမည်။ ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။
	(ခ) ပုဂ္ဂိုလ်စု (၁) အစုစပ်/အခြေခံသမဝါယမအသင်း			စုစုပေါင်းဝင်ငွေ(အသားတင်အမြတ်)မှ ပုဒ်မ၆နှင့်၆-ကအရ နုတ်ပြီး ကျန်ငွေအပေါ် ၀ % မှ ၂၅ % ထိ			မြတ်စွန်းငွေပေါ် ၁၀ %		ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။
	(၂) အခြေခံသမဝါယမအသင်းမှအပ ဖြစ်သော သမဝါယမအသင်းများ			စုစုပေါင်းဝင်ငွေ(အသားတင်အမြတ်)မှ ပုဒ်မ ၆နှင့် ၆-ကအရ နုတ်ပြီး ကျန်ငွေအပေါ် ၂၂ %			မြတ်စွန်းငွေပေါ် ၁၀ %		ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။
	(၃) နိုင်ငံပိုင်အဖွဲ့အစည်း၊ကုမ္ပဏီ၊ ဖက်စပ်၊ MIC ခွင့်ပြုလုပ်ငန်း			စုစုပေါင်းဝင်ငွေ(အသားတင်အမြတ်)အပေါ် ၂၂ %			မြတ်စွန်းငွေပေါ် ၁၀ %		ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။
၂	ပြည်တွင်းနေနိုင်ငံခြားသား (က) တစ်ဦးချင်းပုဂ္ဂိုလ်	စုစုပေါင်းလစာဝင်ငွေမှပုဒ်မ ၆ နှင့် ၆-က အရ နုတ်ပြီးကျန်ငွေ အပေါ် ၀ % မှ ၂၅ % ထိ	ပုဒ်မ ၆ နှင့်၆-ကအရ နုတ်ပြီး ကျန်ငွေအပေါ် ၀ % မှ ၂၅ % ထိ			စုစုပေါင်းငှားရမ်းခ ရငွေမှပုဒ်မ၆နှင့်၆-က အရနုတ်ပြီး ၁၀ %	မြတ်စွန်းငွေပေါ် ၁၀ %		ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။
	(ခ) ပုဂ္ဂိုလ်စု		စုစုပေါင်းဝင်ငွေ(အသားတင်အမြတ်) အပေါ် ၂၂%				မြတ်စွန်းငွေပေါ် ၁၀ %		ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။
၃	ပြည်ပနေနိုင်ငံသား (က) တစ်ဦးချင်းပုဂ္ဂိုလ်	စုစုပေါင်း လစာဝင်ငွေမှ ပုဒ်မ ၆ အရ နုတ်ပြီး ကျန်ငွေ အပေါ် ၀ % မှ ၂၅ % ထိ (သို့မဟုတ်) ပုဒ်မ ၆ နှင့် ၆-က အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ၂% (ယင်းတို့အနက်မှ နည်းရာ ကျသင့်အခွန်)	နိုင်ငံခြားငွေဖြင့် ပြည်ပတွင် ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် ၁၀ %						ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။
	(ခ) ပုဂ္ဂိုလ်စု			နိုင်ငံခြားငွေဖြင့် ပြည်ပတွင် ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် ၁၀ %					ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။
၄	ပြည်ပနေနိုင်ငံခြားသား (က) တစ်ဦးချင်းပုဂ္ဂိုလ်	စုစုပေါင်းလစာဝင်ငွေမှ ပုဒ်မ ၆ နှင့် ၆-ကအရ နုတ်ပယ်ခြင်းမပြုဘဲ ၀ % မှ ၂၅ % ထိ	ပုဒ်မ ၆ နှင့် ၆-ကအရ သက်သာခွင့်မနုတ်မီစုစုပေါင်းဝင်ငွေ (အသားတင်အမြတ်)အပေါ် ၂၂ %				မြတ်စွန်းငွေပေါ် ၁၀ %		ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။
	(ခ) ပုဂ္ဂိုလ်စု			စုစုပေါင်းဝင်ငွေ(အသားတင်အမြတ်)အပေါ် ၂၂ %			မြတ်စွန်းငွေပေါ် ၁၀ %		ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။
၅	မြန်မာနိုင်ငံ၏ရေနံနှင့်သဘာဝဓါတ်ငွေ့ရှာဖွေ တူးဖော်/ထုတ်လုပ်ကုမ္ပဏီ			စုစုပေါင်းဝင်ငွေ(အသားတင်အမြတ်)အပေါ် ၂၅ %			မြတ်စွန်းငွေပေါ် ၄၀ % မှ ၅၀ % ထိ		ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။
၆	ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီများ			စုစုပေါင်းဝင်ငွေ(အသားတင်အမြတ်)အပေါ် ၁၇ %			မြတ်စွန်းငွေပေါ် ၁၀ %		ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။

သက်မွေး = အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း စီးပွား= စီးပွားရေးလုပ်ငန်း အခြား = အခြားရလမ်းများမှဝင်ငွေ စကလက = စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေ၊

ပုဒ်မ ၆ = အခြေခံသက်သာခွင့် ၂၀%(ကျပ်သိန်း ၁၀၀ ထက်မပိုရ) + သက်သာခွင့်များ (အတူနေမိဘ+ အိမ်ထောင်ဖက်+ သားသမီး+ လူမှုဖူလုံရေးထည့်ဝင်ငွေ+ အသက်အာမခံပရီမီယံ)

ပုဒ်မ ၆-က = နိုင်ငံတော်က ကမကထပြုသော ဘာသာရေး (သို့)ကုသိုလ်ရေး ရန်ပုံငွေသို့ လှူဒါန်းငွေကိုနုတ်ပယ်ရမည်။ လှူဒါန်းငွေသည် အခွန်ထမ်း၏စုစုပေါင်းဝင်ငွေ၏ ၂၅ % နှင့်ညီမျှသောငွေထက်မပိုရ

